

Job Access

Driving disability employment

အချက်အလက် သတင်းလွှာ

မသန်စွမ်းသူများရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် အစီအစဉ်များ

မသန်စွမ်းသူများအတွက် အလုပ်လုပ်ကိုင်နိုင်ရေး အဆင်သင့်ဖြစ်စေရန် အလုပ်ရှာဖွေနိုင်ရန်နှင့် အလုပ်အား ဆက်လက်ထိန်းသိမ်းထားနိုင်ရန်တို့ကို ကူညီပေးနိုင်သည့် ဝန်ဆောင်မှုများနှင့် အစီအစဉ်များ ရှိပါသည်။ ၎င်းတို့တွင် ပါဝင်သည်များမှာ -

လုပ်အားခ ထောက်ပံ့ကြေးများ (Wage Subsidies) သည်

မသန်စွမ်းသူများအားအလုပ်ခန့်ထားလိုသည့်အလားအလာရှိသောလုပ်ငန်းရှင်များ အား ဆွဲဆောင်ရန်ပေးအပ်ခြင်းဖြစ်သည်။

လုပ်ငန်းအခြေပြု တစ်ကိုယ်ရည် အထောက်အပံ့ (Work Based Personal Assistance) သည် မသန်စွမ်းမှု သို့မဟုတ် ကျန်းမာရေးအခြေအနေကြောင့် ပုံမှန်အကူအညီလိုအပ်သူများအတွက် လုပ်ငန်းခွင်ထောက်ပံ့ကူညီရေး ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကျသင့်သောကုန်ကျစရိတ်များကို ကူညီ ထောက်ပံ့ပေးသည်။

လှုပ်ရှားသွားလာရေးဆိုင်ရာခံစားခွင့် (Transport Allowance) မှာ သင်သည် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးမပြုနိုင်သူတစ်ဦးဖြစ်လျှင် အလုပ်အသွားအပြန်စရိတ်၊ ပညာသင်ကြားခြင်း၊ လေ့ကျင့်သင်တန်းတက်ခြင်း၊ လုပ်အားပေးခြင်း သို့မဟုတ် အလုပ်ရှာဖွေရေးတို့အတွက် ကုန်ကျ သည့် သွားလာရေးစရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

အလုပ်တစ်ခုရရန် ပြောင်းရွှေ့ရာ၌ငွေကြေးကူညီပေးသော အစီအစဉ် (The Relocation Assistance to Take Up a Job Programme) သည် သင်၏ အလုပ်ပြောင်းရွှေ့ရေးဆိုင်ရာ ကုန်ကျစရိတ်များကို ပြန်လည်ထုတ်ပေးကာဖြင့် ကူညီပေးနိုင်ပါသည်။

တစ်ကိုယ်ရေကူညီပေးသူများနှင့် ကူညီလမ်းညွှန်ပေးသူများဆိုင်ရာ အလုပ်အကိုင်ဝန်ဆောင်မှု (Personal Helpers and Mentors Employment Services) သည် သင်၏ဘဝတွင်စိတ်ကျန်းမာရေးကြောင့် ဆိုးဆိုးရွားရွားထိခိုက်မှုရရှိထားသဖြင့် သင့်လျော်သောဝင်ငွေထောက်ပံ့မှုကို လက်ခံရရှိပြီး အလုပ်တစ်ခုရှာဖွေရန်လိုအပ်နေပါက သင့်အား ကူညီပေးနိုင်ပါသည်။

ဆုံးရှုံးဖွယ်ရှိသည့်အလုပ်အကိုင်ဆိုင်ရာ ကူညီထောက်ပံ့ရေး (Job in Jeopardy assistance) သည် သင်၏မသန်စွမ်းမှု၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ကျန်းမာရေးအခြေအနေတစ်ခုခု ကြောင့် အလုပ်ဆုံးရှုံးနိုင်သည့်အန္တရာယ်နှင့်ကြုံတွေ့နေရသောအခါ အကူအညီရယူနိုင်ပါသည်။

လုပ်ငန်းသစ်ထူထောင်ရေး မက်လုံးပေးအစီအစဉ် (New Enterprise Incentive Scheme) မှ သင်အနေဖြင့် အသေးစားလုပ်ငန်းတစ်ခု အသစ်ထူထောင်လိုပါက ကူညီဆောင်ရွက်ပေးနိုင်ပါသည်။



JobAccess is the national hub for workplace and employment information for people with disability, employers and service providers.

Australian Government

1800 464 800

www.jobaccess.gov.au

တစ်နိုင်ငံလုံး လုပ်ငန်းအတွေ့အကြုံရရှိရေး အစီအစဉ် (National Work Experience Programme) မှ သင့်အနေဖြင့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနှင့် မိမိကိုယ်မိမိယုံကြည်မှုရရှိရန် အခကြေးငွေရသောလုပ်ငန်း သို့မဟုတ် အခကြေးငွေမရသောလုပ်ငန်းအတွေ့အကြုံတစ်ခုခုကို စိတ်ဝင်စားနေပါက သင့်အား ကူညီပေးနိုင်ပါသည်။

လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Community Development Programme) သည် ဩစတြေးလျတိုက်၏ဝေးလံသောဒေသတွင် အများပြည်သူအလုပ်လုပ်ကိုင်နိုင်ရေးအတွက် အသင့်ဖြစ်စေရန် ကူညီပေးနိုင်ပါသည်။

ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ (Skills for Education and Employment) မှ သင်၏ အပြော၊ အရေး၊ အဖတ် သို့မဟုတ် အခြေခံ သင်္ချာအရည်အသွေးများတိုးတက်စေရန် ကူညီပေးနိုင်ပါသည်။

အထက်ပါဝန်ဆောင်မှုတစ်ခုတစ်ရာနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက သို့မဟုတ် သင့်လုပ်ငန်းခွင်အတွက် လိုအပ်ချက် များနှင့်အံဝင်ခွင်ကျဖြစ်ရန်စီမံပေးထားသော မသန်စွမ်းသူအလုပ်ခန့်ထားရေးဆိုင်ရာအချက်အလက်များကို သိရှိလိုပါက www.jobaccess.gov.au သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် အလုပ်အကိုင်ရရှိရေး (JobAccess) ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖုန်း 1800 464 800 သို့ ခေါ်ဆို ဆွေးနွေးနိုင်ပါသည်။ - မိုဘိုင်းဖုန်းများမှ ခေါ်ဆိုမှုများအတွက် ဝန်ဆောင်ခ ကောက်ခံပါမည်။